

သာသနာ့ဒါယကာ နှ၊ <tha dh- na' da y-ka> 赞助宗教事业的人,施主

သာသနာ့မြေ နှ၊ <tha dh- na' myei> 施主捐赠给寺院的土地

သာသနာ့ရိပ်သာ နှ၊ <tha dh- na' yeit tha> 寺院,精舍

သာသနာ့ဝန်ထမ်း နှ၊ <tha dh- na' wun dan:> 僧侣,沙弥,尼姑

သာသနာ့အမွေ နှ၊ <tha dh- na' a- mwei> ① (让子女去继承的)佛教衣钵 ②继承和发展宗教事业的工作

သာသနာ နှ၊ <tha dh-na> [巴] ①宗教 ②佛陀的教诲 ③实践佛祖教诲的时期

သာသနာတော်နှစ် နှ၊ <tha dh-na daw hnit> 佛历,相当于公历加上544年(泰国晚一年,为543年)

သာသနာတိုင်း နှ၊ <tha dh- na dwin:> 佛教盛行时期(指佛历五千年之内的时期)

သာသနာနှစ် နှ၊ <tha dh-na hnit> = သာသနာတော်နှစ်

သာသနာပု I နှ၊ <tha dh- na ba'> 佛教湮没时期(指过了佛历五千年之后的时代) II နှ၊ <tha dh- na ba'> 宗教之外的, ~ လူ 不信神者 / ~ ကာလ 佛教湮没后的时期

သာသနာပိုင် နှ၊ <tha dh-na bain> ①僧侣或国王选定的僧侣首领 ②教皇

သာသနာပြု I က၊ <tha dh-na pyu'> 传教,布道 II နှ၊ <tha dh- na byu'> 传教士, ~ ကျောင်း 教会学校 / ~ ဆရာ 传教士 / ~ သူနိုးကြီး 传教师, 传教的法师 / ~ အသင်း 传教会 / ~ မင်း 赞助宗教的皇帝 / ~ လုပ်ငန်း 传教工作

သာသနာပျက် နှ၊ <tha dh-na byet> 破坏宗教者: ~ မိန်းမ 引诱和尚的女人

သာသနာမှု နှ၊ <tha dh- na hmu'> 宗教,宗教事务

သာသနာမေ့ က၊ <tha dh-na hmei:> 宗教没落

သာသနာရေး နှ၊ <tha dh-na yei:> 宗教事务, ~ ဝန်ကြီးဌာန 宗教事务部

သာသနာလျှောက် နှ၊ <tha dh-na shaut> 小和尚或寺庙中小学生的值日报告(每天向方丈报告今天是佛历和公历某年某月某日以及佛教史有关内容)

သာသနာဝင် နှ၊ <tha dh- na win> 有关宗教的历史著作

သာသနာသိုက် နှ၊ <tha dh- na thait> 【佛】跟佛教有关的藏宝窟

သာသာ ကဝ၊ <tha dha> ①超过少许: ၉နာရီ ~ မှုရင်ရှင်ပြတယ်။ 九点过一点儿才放映电影。②轻轻地, ကျောက် ~ ထုလိုက်သည်။ 轻轻地捶了后背一下。

သာသာချိုချို ကဝ၊ <tha dha khyo gyo> '愉快地, 甜蜜地

သာသာညှင်းညှင်း ကဝ၊ <tha dha nyin: nyin:> 轻轻地, 轻柔

地: လေ ~ တိုက်သည်။ 微风吹拂。 / ~ ပြောဆိုသည်။ 语气温和地说话。

သာသာထိုးထိုး ကဝ၊ <tha dha hto: do:> 较多, 富裕: ~ ချိန်ပါဗျာ။ 秤打得高一点儿。

သာသာဖူဖူ ကဝ၊ <tha dha phwa' bwa'> 轻轻地: ~ ချွေးသီးချွေးပေါက်သုတ်ပေးသည်။ 给他轻轻地擦了擦汗珠。

သာသာလျှောက်လျှောက် ကဝ၊ <tha dha lyaut lyaut> ①繁荣, 安宁: တိုင်းပြည် ~ ရှိမှပြည်သူတို့ပျော်ရွှင်သည်။ 只有国家繁荣安定, 人民才能安居乐业。②和气地, 和蔼地: ~ ဆက်ဆံပါ။ 跟别人打交道要和气。 / ~ ပြောပါ။ 心平气和地说。

သာအိတစိုစိုဖြစ် က၊ <tha i' t-so zo phyt> 一旦尝到甜头便乐此不疲: ကောင်းမွန်းသိတော့ ~ သည်။ 尝到甜头后便爱不释手了。

သာအိတစိုစိုလုပ် က၊ <tha i' t- so zo lou> = သာအိတစိုစိုဖြစ် သာအိခို က၊ <tha ein'> (诗)美妙

သာ I က၊ <tha:> 划, 写: မျဉ်း ~ သည်။ 划线。 / ~ သည်။ 划线。 II နှ၊ <tha:> ①儿子, 孩子, ~ ကြီး 长子 / ~ ထွေး 小儿子 / ~ နောင် 晚生的儿子 / ~ ရင်း 亲儿子 / ~ ဦး 头生儿子 ②表示某年龄的男孩或女孩: သုံးလ ~ အရွယ်မှာ 在婴儿长到三个月时 / အခါလည် ~ 周岁的孩子 / ၁၆နှစ် ~ 十六岁的孩子 / သီးထပ်စိုက်ပျိုးခြင်းဟာ တနှစ် ~ သာရှိပေမဲ့ကောင်းကျိုးတော်တော်များများပေါ်ထွန်းလာပေပြီ။ 复种虽然仅仅一年但已经显出很多好处。 ③(某年某日生的)男孩: တနင်္ဂနွေ ~ 星期日出生的男孩 / ၁၉၇၈ခုနှစ် ~ 1978年出生的男孩 ④(合)构成集体名词表示……人们, 一般专指男性, 有时则泛指男性与女性: ပီကင်းသူပီကင်း ~ 北京人 / စစ် ~ စစ်သမီး 男女战士 / ကျောင်းသူကျောင်း ~ 男女学生 / အသင်း ~ 组织成员, 会员 / လူ ~ 人类 / နိုင်ငံ ~ 公民 / ငနိုက် ~ 蠢人 / ယဉ်ကျေးမှုလောက ~ 文化界人士 / တော ~ 乡下人 / မြို့ ~ 城里人 / နှစ်ယောက် ~ 俩 ⑤(合)肉: ဝက် ~ 猪肉 / ဓား ~ 牛肉 / ~ စိမ်း 生肉 ⑥(合)质料: ကျွန်း ~ နှင့်လုပ်ထားသည်။ 用柚木制成。 / ပိတ် ~ 布料 / ခြေ ~ 瓷质 / မှန် ~ 玻璃(料) / ကျောက် ~ 石质 / သရက် ~ 檀香木料 / ငွေ ~ 银质 ⑦表示小于一细斤重量时用的词, 如: တချေး ~ | ထပ် ~ | တကျပ် ~ | ကျ ကျပ် ~ 等, 凡逢整数的 ကျပ်သာ: 都省略为 သဝ ~ | ၉၀ ~ 等, 另还有1/8细斤称为 အဝက် ~ , 1/4细斤称为 အစိတ် ~ ⑧动物幼仔 ⑨细小的东西: ခွက် ~ 小杯 ⑩(合)表示经过多次动作的结果: ထု ~ ပေ ~ ရသည်။ 经过了磨练。 ⑪猎物: ကြိုးကင်းထောင်ရှင်မိသော ~ 用套圈捕获的动物 III ဝ၊ <tha:> ①表示更加肯定或赞扬的语气, ဒီအကြောင်းကို ခင်ဗျားလဲအသိ ~ နဲ့ဘာဖြစ်လို့မေးချင်သေးသလဲ။